



မီးအာမခံနှင့်အပိုအန္တရာယ်အာမခံအဆိုလွှာ

Fire & Allied Perils Insurance Proposal

ကိုယ်စားလှယ်အမည် -----

Agent's Name

ကိုယ်စားလှယ်အမှတ် -----

Agent's No

၁။ အာမခံထားသူအမည် (အပြည့်အစုံ) -----
Name of Proposer (in full)

၂။ အလုပ်အကိုင် -----
Business or Profession

၃။ အာမခံထားသူ၏နေရပ်လိပ်စာ -----
Proposer's address

၄။ ဖုန်းနံပါတ် -----
Contact Number
Email Address -----

၅။ အာမခံထားသည့်ပစ္စည်းနှင့်သက်ဆိုင်မှု -----
Please state how proposer is interested in the insured property

၆။ အာမခံထားမည့်အဆောက်အအုံလိပ်စာ -----
Situation of Premises

၇။ အဆောက်အအုံသက်တမ်း -----
Age of building (Years)

၈။ အဆောက်အအုံဆောက်လုပ်ပုံနှင့်အသုံးပြုပုံ (Structure of the Building & Occupation)

အထပ် Floor	အမိုး Roof	အကာ Wall	အခင်း Floor	အထပ် No. of storey	အသုံးပြုပုံ Occupation
မြေညီထပ် Ground					
ပထမထပ် First					
ဒုတိယထပ် Second					
တတိယထပ် Third					

၉။ အဆောက်အအုံအကျယ်အဝန်း (Measurement of Building)

အထပ် Floor	အလျား Length	အနံ Width	အမြင့် Height
မြေညီထပ် Ground			
ပထမထပ် First			
ဒုတိယထပ် Second			
တတိယထပ် Third			

၁၀။ အာမခံထားငွေ (Sum Insured)

အဆောက်အအုံ Building	ပရိဘောဂ Furniture	စက်ပစ္စည်း Machineries	ကုန်ပစ္စည်း Stock of goods	စုစုပေါင်း Total

မှတ်ချက်။ ပရိဘောဂ၊ စက်ပစ္စည်း၊ ကုန်ပစ္စည်းများအတွက် စာရင်းအသေးစိတ်ကို ပူးတွဲဖော်ပြရန်ဖြစ်ပါသည်။

Note: Please attach the detail list for Furniture, Machineries and Stock of goods

၁၁။ အဆောက်အအုံသည်သီးခြားရှိပါသလား။ -----

Is the building detached?

၁၂။ အနီးဆုံးအဆောက်အအုံနှင့်အကွာအဝေး -----

Distance from the nearest building

၁၃။ ပေ ၂၅၊ ပေ ၅၀ အတွင်းရှိအဆောက်အအုံရှိပါက အမျိုးအစား/ အသုံးချပုံဖော်ပြရန်

Give the construction and occupation of all buildings within 25 - 50 ft

၁၄။ ပေ ၅၀၊ ပေ ၁၀၀ အတွင်း ဓနိ၊ သက်ကယ်၊ ဝါးကပ်၊ အင်ဖက်၊ အထပ်သားမိုး အဆောက်အအုံ ရှိ/မရှိ ဖော်ပြရန်

Is there any building roofed with Dani or Thatch or Wagat of Ply wood within 50-100 ft

၁၅။ ပတ်ဝန်းကျင်အခြေအနေ (Surrounding Situation)

အမျိုးအမည် Particular	အမိုး Roof	အကာ Wall	အခင်း Floor	အသုံးပြုပုံ Occupation
အဆောက်အအုံ၏အရှေ့ဘက် Front of building				
အဆောက်အအုံ၏အနောက်ဘက် Back of building				
အဆောက်အအုံ၏ဝဲဘက် Left of building				
အဆောက်အအုံ၏ယာဘက် Right of building				

၁၆။ အောက်ပါများကို အာမခံထားလျှင်-

If the insurance is to cover-

ကုန်ကြမ်း/ကုန်ချော အမျိုးအစားဖော်ပြရန် -----

Goods or Merchandise state the nature thereof

ပရိဘောဂ၊ ကိုယ်ပိုင်အသုံးအဆောင်၊ ရုပ်ပုံကားများ၊ ရှေးဟောင်းနှင့် အနုပညာပစ္စည်းများ အာမခံထားလိုလျှင် တန်ဖိုး ကျပ် ၅၀,၀၀၀ ထက်ကျော်လွန်သည်များအတွက် အထူးသီးသန့်ရှင်းလင်းဖော်ပြရန်။

Household furniture and personal effects: Special Mention must be made of any Curio, Picture or Work of Art, the value of which exceeds Ks 50,000

၁၇။ (က) အနည်းဆုံး တစ်နှစ်တစ်ခါစာရင်းဟောင်းပြုစုပါသလား။ -----

Is stock-taking done once a year?

(ခ) စာရင်းစာအုပ်များ အစုံအလင်ကို စနစ်တကျထားပါသလား။ -----

Is a proper set of account books kept well?

(ဂ) စာရင်းစာအုပ်များ မီးဘေးလုံခြုံအောင်ထားပါသလား။ -----

Keep such account books in fire proof safe?

၁၈။ အာမခံထားလိုသည့်သက်တမ်း(Term of Insurance) -----

၁၉။ အဆောက်အအုံတည်နေရာပြပုံကြမ်း
Sketch showing situation of buildings



၂၀။ ယခုအာမခံထားရှိသည့်ပစ္စည်းကို ယခင်အာမခံထားခဲ့ဖူးခြင်း ရှိ/မရှိ -----
Had the building or property to be insured been insured before?

၂၁။ သက်တမ်းတည်မြဲဆဲဖြစ်ပါက အသေးစိတ်ဖော်ပြပါ-
If so, give particulars;

(က) အာမခံအဖွဲ့အစည်းအမည် -----
Insurance Company

(ခ) အာမခံထားငွေ -----
Sum Insured

(ဂ) အာမခံသက်တမ်း ----- မှ ----- ထိ
Term of Insurance

၂၂။ မီးလောင်ခဲ့ဖူးခြင်းရှိ/ မရှိ -----
Have you ever sustained loss by fire?

၂၃။ ဖောက်ထွင်းခံရဖူးခြင်းရှိ/မရှိ -----
Have you ever sustained loss by burglary?

၂၄။ ရှိပါက လျော်ကြေးတောင်းခံခဲ့ဖူးခြင်း ရှိ/မရှိ -----
If so, have you ever claimed?

ရှိပါက ကာလ၊ အကြိမ် နှင့် တောင်းခံငွေဖော်ပြရန် -----
If so, please state the amount and no. of times the claim had arisen

၂၅။ အဆောက်အအုံတွင် မီးအသုံးပြုပုံ (Type of lighting and heating employed in the premises)
(က) လျှပ်စစ်မီးဖိုသုံး/မသုံး ----- (ခ) ရေနံဆီမီးဖိုသုံး/မသုံး -----
Whether to use of Electric Stove or not Whether to use of Kerosene Stove or not

၂၆။ အပိုအကာအကွယ်များ (Additional Covers)

အပိုအာမခံကြေးပေးဆောင်ပါက အောက်တွင်ဖော်ပြသည့် အန္တရာယ်တစ်ခု(သို့မဟုတ်)အများကိုပါ အကာအကွယ်ပေးရန် သာမန် မီးအာမခံစာချုပ်ကို တိုးချဲ့ထားရှိနိုင်ပါသည်။ သာမန်မီးအာမခံစာချုပ်မှ တိုးချဲ့အကာအကွယ်ပေးစေလိုသည့် အန္တရာယ်များကို အောက်တွင် ဖော်ပြသတ်မှတ်ပေးရန်-

The Standard Fire Policy can be extended to cover one or more of the following perils on payment of additional premiums. Please indicate below the perils to be covered as extension to the standard Fire Policy.

- (၁) အဓိကရုဏ်း၊ မီးအပါအဝင် အဓိကရုဏ်းဖျက်ဆီးမှု၊ မသမာဖျက်ဆီးမှု
(Riot Fire, Riot Strike damage including Fire, and Malicious Damage)
- (၂) လေယာဉ်ဖြင့် ထိခိုက်ပျက်စီးခြင်း (Aircraft Damage)
- (၃) ကုန်းလမ်းသွားယာဉ်များဖြင့် ထိခိုက်ပျက်စီးခြင်း (Impact Damage)
- (၄) မြေကျုံ့၊ မြေပြိုခြင်း (Subsidence and landslide)
- (၅) မြေငလျင်မီး၊ မီးအပါအဝင် ငလျင်ကြောင့် ပြိုအက်ပျက်စီးမှု
(Earthquake fire, fire and shock damage caused by earthquake)
- (၆) ပေါက်ကွဲပျက်စီးမှု (Explosion)
- (၇) အလိုအလျောက်မီးစွဲလောင်မှု (Spontaneous combustion)
- (၈) လေပြင်းမုန်တိုင်းအမျိုးမျိုး (Storm, Typhoon, Hurricane, Tempest)
- (၉) ရေကြီးခြင်း၊ ရေလျှံခြင်း (Flood and Inundation)
- (၁၀) ဖောက်ထွင်းခိုးယူမှု (Burglary)
- (၁၁) စစ်ဘေးအန္တရာယ် (War Risk)

သတိပြုရန်အချက်များ	Important Notice
၁။ ဤအဆိုလွှာတွင် ဖြည့်စွက်ဖြေကြားဖော်ပြရမည့် အကြောင်းအရာ အချက်အလက်များကို မမှန်မကန်ဖော်ပြခြင်း နှင့် (သို့မဟုတ်) ထိန်ချန်ခြင်းပြုလုပ်ပါက အစွမ်းကုန် ရိုးသားမှု မရှိသည်ဖြစ်၍ အာမခံပဋိညာဉ်ပျက်စီးပြီး လျော်ကြေး ရရှိနိုင်မည်မဟုတ်ပါ။ ၂။ လက်ရှိသက်တမ်းအတွင်း လျော်ကြေး မတောင်းခံပါက နောင်နှစ် သက်တမ်းတွင် လျော်ကြေးမဲ့ဆုအဖြစ် ပရီမီယံကို ၂၅% လျော့ပေးပါမည်။ ၃။ မီးအာမခံထားငွေကို ကာလပေါက်ဈေးအောက် လျော့နည်းထားရှိပါက အာမခံထားငွေလျော့ထားခြင်း (Under insured) ပင်ဖြစ်သဖြင့် တစ်စိတ်တစ်ဒေသဆုံးရှုံးမှု ပေါ်ပေါက်လာခဲ့လျှင် လျော့ထားသည့်အချိုးအတိုင်းသာ လျော်ကြေးရရှိနိုင်ပါသည်။ ၄။ အာမခံသက်တမ်းအတွင်း ဆုံးရှုံးမှုဖြစ်ပေါ်မှသာ ပေါ်လစီစည်းကမ်းများနှင့်အညီ လျော်ကြေးရရှိနိုင်ပါသည်။ ၅။ အာမခံသက်တမ်း တစ်ဆက်တည်းဖြစ်စေရန် လက်ရှိ သက်တမ်း မကုန်ဆုံးမီ နောက်သက်တမ်းအတွက် ပရီမီယံ ပေးသွင်းပါရန်။ ၆။ မီးလောင်လျှင် First National Insurance (General) Co., Ltd. သို့ ချက်ခြင်း မဖြစ်မနေ အကြောင်းကြားရန် လိုအပ်ပါသည်။ ထိုကဲ့သို့ မဆောင်ရွက်ပါက လျော်ကြေးရရှိနိုင်မှုကို ထိခိုက်နိုင်ပါသည်။	1. Misrepresentation and/or Non-Disclosure in this Proposal of the material facts, a clear infringement of the principle of Utmost Good Faith, shall render the insurance contract void with the result that no claim is payable. 2. If there is no claim in the current term, on renewal the Insured will be awarded a no-claim bonus equal to 25% of the premium paid. 3. If the sum insured is less than the current market price of a subject-matter insured, it is under-insured so that in the event of a partial loss, the claim payable shall be correspondingly reduced. 4. Only if the loss or damage occurs within the period of insurance, the claim thereof is payable subject to the terms and conditions thereof. 5. In order that there shall be no gap between the current and next terms, pay the renewal premium (for next term) before the expiry of the current term. 6. In the event of any loss or damage the insured shall forthwith notify the First National Insurance (General) Co., Ltd. Failure to do so may prejudice the claim thereof.

ဤအဆိုလွှာတွင် ကျွန်ုပ်ဖော်ပြခဲ့သည့် အချက်အလက်များသည် ကျွန်ုပ်သိရှိယုံကြည်ထားသ၍ အမှန်ကန်ဆုံးဖြစ်ကြောင်းနှင့် အဆိုလွှာကို လက်ခံပါက ဤဖော်ပြချက်များသည် ကျွန်ုပ်နှင့် First National Insurance (General) Co., Ltd တို့ အကြားတွင် ပဋိညာဉ်ပြုလုပ်သည့်အခြေခံဖြစ်စေရန် သဘောတူပါကြောင်း ကြေညာအပ်ပါသည်။

I hereby declare that the statements made by me in this Proposal are true to the best of my knowledge and belief and I hereby agree that this declaration shall form the basis of the contract between me and the First National Insurance (General) Co., Ltd in the event of the Proposal being accepted.

အာမခံထားသူ၏လက်မှတ် -----
 Proposer's Signature
 မှတ်ပုံတင်အမှတ် -----
 NRC No

ရက်စွဲ -----
 Date